

Media Release



uab bank မှ ပန်းရောင်ခြယ်နှင့် ပိုင်တံခွန်တို့နှင့် ပူးပေါင်းကာ ပထမဦးဆုံး Celebrity Gift Cards များ စတင်မိတ်ဆက်

ရန်ကုန်၊ ၁၅ရက် ဩဂုတ်လ ၂၀၂၀ - Euromoney မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ၂၀၂၀ နှစ်နှစ်ဆက်တိုက် “မြန်မာနိုင်ငံ၏အကောင်းဆုံးဘဏ်” အဖြစ်သတ်မှတ်ခြင်းခံရသော uab bankသည် မြန်မာနိုင်ငံ၏ အောင်မြင်ကျော်ကြားသော အနုပညာရှင်များဖြစ်ကြသည့် ပန်းရောင်ခြယ် နှင့် ပိုင်တံခွန်တို့နှင့်အတူ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ပထမဆုံး Celebrity Gift Cards များကို ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ Celebrity Gift Card များသည် ကိုယ်တိုင်အသုံးပြုနိုင်သည့်အပြင် လက်ဆောင်ပေးနိုင်ရန် အတွက်ပါ ပြုလုပ်ထားသည့်အတွက် လက်ခံရရှိသူများလည်း စိတ်ကြိုက်အသုံးပြုနိုင်ပါသည်။

uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှ “ uab bank မှာ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိရှိနားလည်ပြီး ဒါတွေကို ဖြေရှင်းချက်တွေ ယူဆောင်လာပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ခုလို ထူးခြားတဲ့ အချိန်အခါသမယမှာ လက်ဆောင်ပေးခြင်းက စိတ်လှုပ်ရှားစေပြီး များသောအားဖြင့် လက်ဆောင်ရရှိသူတွေက (ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မင်္ဂလာလက်ဖွဲ့တွေမှာ ထမင်းပေါင်းအိုး အလုံး ၂၀ လောက် လက်ဖွဲ့သလို) တူညီတဲ့ လက်ဆောင်တွေ ရလေ့ရှိကြပါတယ်။ Celebrity Gift Card က အခုလို လက်ဆောင်ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ခေါင်းကိုက်ရတာမျိုး မရှိနိုင်တော့သလို လက်ခံရရှိတဲ့သူအနေနဲ့လည်း မလိုချင်တဲ့ လက်ဆောင်တွေရမှာမျိုးတွေ စိုးရိမ်စရာ မလိုတော့ပါဘူး။ Gift Card ဆိုတာထက် ပိုတဲ့ ပိုင်တံခွန်နဲ့ ပန်းရောင်ခြယ်တို့ရဲ့ ပရိသတ်တွေ အနေနဲ့လည်း ရွေးချယ်စရာ ဖြစ်သွားတာပေါ့။” ဟု ပြောကြားခဲ့ပါသည်။

“ကျွန်မတို့တွေဟာ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့အတူရှိတဲ့ အချိန်တိုင်းကို ထူးထူးခြားခြားရှိစေချင်ကြပါတယ်။ နှစ်ပတ်လည်နေ့၊ Baby shower၊ မွေးနေ့၊ မင်္ဂလာဆောင်၊ ဘွဲ့ရအထိမ်းအမှတ်တို့အတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်ပေးဖို့ ရွေးချယ်ရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီ gift card လေးတွေကတော့ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။ လက်ခံရရှိမယ့်သူအတွက် အသုံးဝင်ပြီး တမူထူးခြားတဲ့လက်ဆောင်ပေးချင်ရင်တော့ ဒီ gift card လေးတွေက ပြီးပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေမှာပါ။ ဈေးဝယ်ထွက်ချင်လား၊ ဆိုင်မှာစားချင်လား၊ ဖျော်ဖြေရေးတစ်ခုခုအတွက်ပဲသုံးချင်လား၊ ကတ်လက်ခံရရှိသူက စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကျွန်မကိုချစ်တဲ့ပရိသတ်များနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဒီကတ်လေးတွေကို သဘောကျနှစ်သက်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ပြီးတော့ uab bankကိုလည်း ခုလိုပူးပေါင်းမှုအတွက် ကျေးဇူးတင်ကြောင်းပြောပါရစေ။” ဟု ပန်းရောင်ချယ်ကပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘဏ်ဖြစ်တဲ့ uab ဘဏ်နဲ့ ပူးပေါင်းပြီး ဒီ Celebrity Gift Card ကိုထုတ်လုပ်ရတဲ့အတွက် ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေနဲ့ ကျွန်တော်ကိုချစ်တဲ့ ပရိသတ်များအတွက် အဓိပ္ပာယ်ရှိတဲ့ ထုတ်ကုန်တစ်ခုကိုပေးနိုင်မှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ စိတ်ရှည်ရှည်နဲ့လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနောက်ဆုံး product လေးကို ဘဏ်ခွဲတွေဆီမရောက်ခင် ဦးဦးဖျားဖျားလက်ထဲမှာရှိချင်ရင်တော့ ဒီနေ့ကပဲစပြီး အွန်လိုင်းကနေ ကြိုတင်မှာယူနိုင်ပါပြီနော်။” ဟု ပိုင်တံခွန်ကပြောကြားခဲ့ပါသည်။

Lilian Wang, Visa Myanmar ရဲ့ Country Manager က “မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Celebrity Gift Card ကိုထုတ်နိုင်တဲ့အတွက် **uab bank**ကို ဂုဏ်ပြုချင်ပါတယ်။ လက်ရှိစစ်တမ်းတွေအရ မြန်မာနိုင်ငံက ငွေသားမဲ့ ငွေပေးချေတဲ့ စနစ်သုံးစွဲသည့် လူငါးယောက်မှာ သုံးယောက်နဲ့အထက်က (၆၂%) နောက်နှစ်မှာပိုပြီးသုံးဖို့ရှိတယ်လို့သိရပါတယ်။ ဒီလိုပိုမိုသုံးစွဲချင်တဲ့ အကြီးမားဆုံးအကြောင်းပြချက်တွေကတော့ သုံးစွဲရအဆင်ပြေမှု(၃၆%)၊ ငွေသားမဲ့စနစ်ကို တွင်တွင်ကျယ်ကျယ် ပိုမိုလက်ခံလာမှု(၂၈%)၊ လက်ထဲတွင် ငွေသားအများကြီးမကိုင်လိုခြင်း(၂၀%) တို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် uab-Visa Celebrity Gift Card ဟာ မြန်မာနိုင်ငံရဲ့သုံးစွဲသူများကို ဒီဂျစ်တယ် ငွေပေးချေမှုများများပြားလာအောင်နှင့် မြန်မာနိုင်ငံကို ငွေသားမဲ့ စနစ် တွင်ကျယ်လာအောင် ခြေလှမ်းတစ်ရပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ် ။

uab Celebrity Gift Card များကို **uab bank**ခွဲများနှင့် Ananda Retail Stores များတွင် စက်တင်ဘာလ ၂၀၂၀ မှရရှိနိုင်မည်ဖြစ်ပြီး အခြားသော Retail Store များတွင်လည်း ဆက်လက်ရရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ကြိုတင်မှာယူလိုပါက ဒီနေ့ကစတင်ပြီး **uab retail** Facebook Page သို့မဟုတ် e-mail (shop@uab.com.mm) မှတစ်ဆင့် မှာယူနိုင်မှာဖြစ်ပါတယ်။ Set တခုလုံးဝယ်ယူအားပေးသည့် customer များသည် ဘားအံမြို့သို့ “ပိုင်တံခွန်၊ ပန်းရောင်ချယ်တို့နှင့် အတူ အားလပ်ရက်” အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရမှာဖြစ်ပါသည်။

(COVID 19 အခြေအနေအရ ရက်အတိအကျကို မကြာခင် ကြေညာသွားမည်ဖြစ်ပါသည်။)

uab bank အကြောင်း

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကိုဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်းစည်းကမ်းများနှင့် နည်းစနစ်တို့အကြား မြန်မာ့ ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်းတို့သည် **uab bank** အား **'Myanmar's Best Bank'** အဖြစ် Euromoney မှလည်းကောင်း၊ **'Mid-sized Domestic Retail Bank of the Year'** အဖြစ် Asian Banking & Finance မှလည်းကောင်း၊ **Corporate Governance Disclosure** တွင် နံပါတ် (၁) ဖြင့် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TIME) အစီရင်ခံစာ မှလည်းကောင်း အသီးသီး သတ်မှတ်ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နှင့်အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ **uab** ၏ လုပ်ငန်း အခွဲဖြစ်သည့် **uab securities** မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော် ဖြစ်လာနိုင်စေရန်၊ လူမှုအကျိုးစီးပွားကို အလေးထားသော ဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် တစ်ဦးနှင့်တစ်ဦးကြား ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက်စေဖို့အတွက် အထောက်အပံ့များ ပေးနိုင်ရမည်ဟု ယုံကြည်ထားပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလတွင် **"Be The Change Myanmar"** ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ **uab bank** အနေဖြင့် အနာဂတ် တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့် မည် ဟုလည်း ယုံကြည်မိပါသည်။

Visa အကြောင်း

Visa Inc. (NYSE:

V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာလူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့်စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှုကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့်ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင်ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကိုပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့်စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် **About Visa**, [visa.com/blog](https://www.visa.com/blog) နှင့် [@VisaNews](https://twitter.com/VisaNews) တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။

ပိုမိုသိရှိလိုပါက website: <https://www.uab.com.mm/> သို့ ဝင်ရောက်လေ့လာနိုင်ပြီး Media နှင့်ပတ်သက်သည့် မေးခွန်းများအတွက် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

သင်းလဲ့ရီ @ +95 9 97 416 5852 | thinnleiyee@uab.com.mm